

Security Training

Private Investigator + Security Guard Training (Properties Services)

လုံခြုံရေးတာဝန်ယူသူများသည် အောက်ပါလုပ်ငန်းများ အရည်အချင်းများ ရှိရမည်။

- အများပြည်သူကို ကျွမ်းကျင်လိမ္မာစွာ ဆက်ဆံရန်။
- သတ်မှတ်ထားသော အာဏာပိုင်မှအတွင်း ချိုးဖောက်သူတို့ကို ဖမ်းဆီးရန်။
- နှုတ်အား၊ ရေးသားမှုအားဖြင့် ထိရောက်စွာဆက်ဆံရန်။
- အစီရင်ခံစာရေးသားရန်၊ သက်သေခံအထောက်အထားများ တင်ပြရန်၊ တရားရုံးတွင် သင့်တော်စွာ သက်သေခံရန်။
- ယာဉ်များကို လမ်းညွှန်ရန်။
- သူခိုးများကို ကာကွယ်တားဆီးရန်၊ ဖျက်ဆီးမှုများကို ကာကွယ်ရန်။
- မီး၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ရေ၊ မီးခိုးအချက်ပေးကိရိယာများကို သင့်တော်စွာတုန့်ပြန်သတင်းပို့ရန်။
- အရေးပေါ်အခြေအနေတွင် သတ်မှတ်ထားသော လုပ်ငန်းများဆောင်ရွက်ရန်။
- ဖုန်းခြိမ်းခြောက်မှုကို တုန့်ပြန်ရန်။
- လုံခြုံရေးအစောင့်တစ်ဦးအနေဖြင့် အခြားသတ်မှတ်ထားသော တာဝန်များကို ဆောင်ရွက်ရန်။
- လုံခြုံရေးအစောင့်များသည် သတ်မှတ်ထားသော ဥပဒေသတ်မှတ်ချက်များကို သိရှိလိုက်နာရန်။
- လုံခြုံရေးဆိုင်ရာလိုင်စင်ရှိမှသာ လုပ်ခွင့်ရှိ၏။

- လုံခြုံရေးအစောင့်များသည် လူထုကို ကာကွယ်ရန်၊ ပစ္စည်းများ၊ သတင်းအချက်အလက်များကို ကာကွယ်ရန်တာဝန်ရှိ၏။
- လုံခြုံရေးအစောင့်များအနေဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ ရာဇဝတ်မှုများကို ကာကွယ်ရန်၊ ရာဇဝတ်သားကောင်များကို ကူညီဖမ်းမရန်၊ ရာဇဝတ်သားများကို ဖမ်းဆီးရန်၊ ရာဇဝတ်မှုပြစ်ဒဏ်များ ချမှတ်ရန်၊ ရာဇဝတ်မှုများကို စုံစမ်းရန်၊ သက်သေခံအထောက်အထားများကို သိမ်းဆည်းရန်။

ဝရမ်းကပ်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများ ပြုရန်တာဝန်ရှိ၏။

- Private security တို့ သည် ကုမ္ပဏီများ၊ အဖွဲ့ အစည်းများ၏ ကိုယ်ပိုင်အကျိုးစီးပွားပစ္စည်းများကို ကာကွယ်သူများဖြစ်ကြ၏။ လုံခြုံရေးကုမ္ပဏီအနေဖြင့် စွမ်းရည်ပိုမိုရှိထားရန်လိုအပ်၏။
- လုံခြုံရေးအစောင့်များအနေဖြင့် စောင့်ကြပ်ရန်၊ စောင့်ကြည့်ရန်၊ တားမြစ်ရန်၊ မှတ်တမ်းတင်ရန်၊ သတင်းပို့ ရန် တာဝန်ရှိ၏။
- လုံခြုံရေးအစောင့်ထားခြင်းဖြင့် ရာဇဝတ်သားများအနေဖြင့် ရာဇဝတ်မှုကျူးလွန်မှုကို တားဆီးရာရောက်၏။ သို့ ပါလျက်နဲ့ ရာဇဝတ်မှုများကျူးလွန်ခဲ့ပါက သတ်မှတ်ထားသောလမ်းညွှန်ချက်အတိုင်းလုပ်ဆောင်ရမည်။ အကယ်၍ ရဲကိုခေါ်ပါက ရဲအတွက် အသုံးဝင်သော သတင်းအချက်အလက်ကိုပေးရန်လိုအပ်၏။ ထို့ကြောင့် ဖြစ်ပျက်သမျှကို စနစ်တကျ မှတ်တမ်းတင်ထားသင့်၏။
- လူထုလုံခြုံခြင်းအတွက် လူအုပ်စုကို ထိန်းသိမ်းရာတွင် တခုခုမလုပ်ပါက မည်ကဲ့သို့ အကျိုးဆက်တွေဆက်ဖြစ်မည်၊ အစောင့်ကိုလမ်းညွှန်သူ၏ညွှန်ကြားချက်၊ မိမိထွက်သွားပါက ဘာထပ်ဖြစ်မည်၊ နောက်ထပ် အထောက်အကူပြုနိုင်မှု၊ အရေးပေါ်မှ အခြေအနေပေါ်မူတည်ပြီး နည်းပရိယာယ်ကို သုံးစွဲမှုတို့ အရေးပါ၏။
- အန္တရာယ်ကာကွယ်ရေးတွင်လည်း လုံခြုံရေးအစောင့်များအနေဖြင့် အန္တရာယ်ကို အများပြည်သူကို သတိပေးရန်၊ ကူညီထောက်ကူမှုပေးရန်၊ လူထုကို စောင့်ကြပ်လမ်းညွှန်ရန်လိုအပ်၏။ သင့်တော်သောလုံခြုံရေးစစ်ဆေးမှုစနစ်ကို လိုက်နာရန်လိုအပ်၏။
- အရေးပေါ်အခြေအနေများကြောင့် ဝန်ထမ်းများခွင့်ယူခြင်း၊ အစားဝင်ကြသောကြောင့် ကုန်ကျမှုများကို ထိန်းသိမ်းကာကွယ်ရန်လိုအပ်၏။

အရေးပေါ်သူနာပြုပညာလည်း လုံခြုံရေးအစောင့်များ တတ်မြောက်သင့်၏။ လိုအပ်သလို အသက်ရှူထောက်ကူမှုပြုပေးရမည်။ ထိုကဲ့သို့ ကူညီမှုပေးရာတွင်လည်း ဆေးဘက်ဆိုင်ရာကူညီပေးမည့်သူ

အဖြစ် မိတ်ဆက်ကာ ကူညီကုသပေးရမည်။ ထောက်ကူခံရမည့်သူ သတိမေ့နေက မိသားစုဝင်များ၊ ဆွေမျိုးများကို ခွင့်တောင်းရမည်။ အရေးပေါ်ကုသပေးပြီးနောက် သက်ဆိုင်ရာသူနာပြု၊ ဆရာဝန်တို့ထံ လွှဲအပ်ပေးရမည်။ နောက်မကူးစက်အောင်လဲ ကုသပေးရမည်။ လက်အိတ်များဆေးကြောမှု ပြုလုပ်ရန်။

- အဓိကရုဏ်းဖြစ်ပါက မိမိကိုယ်ကိုကာကွယ်ရန်လိုအပ်။ ဖြစ်ပျက်နေမှုကို ဒီအတိုင်းထားပါ။ သို့မှသာ ရဲကို အခြေအနေမှန်ဆန်းစစ်ရန် ကူညီနိုင်မည်။

- ကလေးကို ကာမနှောင့်ယှက်မှုဖြစ်ပါက ဆေးဝါးကုသမှုအရင်ပေးရန်၊ ဆရာဝန် သူနာပြုခေါ်ရန်။ မရပါက ကူညီရေးဌာနများသို့ အကြောင်းကြားရန်။

ဘေးမှာရပ်ကြည့်နေသူတို့ ကို လိုအပ်လျှင် ကူညီမှုတောင်းခံရန်၊ မလိုသူများကို ဖယ်သွားခိုင်းရန်။

- ဖြစ်ပျက်မှုနဲ့ ပတ်သက်လို့ သိသူများကို အမည်၊ အချိန်၊ ဖြစ်ပျက်မှု၊ ဘယ်လိုသူနာပြုပေးသည်၊ ဒဏ်ရာရမှု အခြေအနေတို့ ကို မှတ်သားရန်။

Protective

- အန္တရာယ်လုံခြုံရေးလိုက်နာရန်၊ အန္တရာယ်ကင်းရေးစည်းကမ်းများ လိုက်နာရန်၊ အန္တရာယ်ကာကွယ်ရေး စနစ်များအသုံးပြုရန်၊ စက်ကိရိယာများ ပစ္စည်းများကို အန္တရာယ်ကင်းစွာအသုံးပြုရန်၊ ဓါတုပေဒပစ္စည်းများအန္တရာယ်ကို သိမြင်ရန်။

- အကယ်၍ warn site တွင်ဖြစ်ပါက - အလုပ်သမားအရေအတွက်၊ အလုပ်လုပ်ချိန်သဘောတရား၊ အန္တရာယ်ရှိနိုင်မှုအတိုင်းအတာများ၊ သူနာပြုပစ္စည်းများသို့ လက်လှမ်းမီနိုင်မှု အရေးပေါ်ဆေးဌာနနဲ့ အနီးဆုံးနေရာဖြစ်မဖြစ်၊ အနီးဆုံးအရေးပေါ်ဆေးဌာနများကို သိထားရန်လိုအပ်။

- အလုပ်နေရာ၏အတိုင်းအတာ၊ အလုပ်နေရာတစ်ခုချင်းစီ၏အလုပ်များ၊ အခြားစက်ပစ္စည်းများထားရန်နေရာ ဓါတုပေဒပစ္စည်းများ၊ ယခင်ကဖြစ်ခဲ့ဖူးသော မတော်တဆထိခိုက်မှုများတို့ ကို သိရှိထားရန်လိုအပ်၏။

- စက်မှု၊ လျှပ်စစ်၊ ဓါတု၊ ရောင်ခြည်၊ လေထု၊ ပတ်ဝန်းကျင်အန္တရာယ်ဖြစ်နိုင်ခြေများ၊ ဓါတုဗေဒပစ္စည်းလောင်ကျွမ်းမှု၊ လျှပ်စစ်ဓါတ်လိုက်မှု၊ မျက်လုံးထိခိုက်မှု၊ ကျိုးပဲ့မှု၊ အပူအအေး၊ အဆိပ်ဖြစ်မှု၊ အပိတ်အပင်အတားအဆီး၊ တပြိုင်နက်ဖြစ်ပျက်မှု၊ သူနာပြုကိရိယာများတည်နေရာ၊ ရရှိနိုင်ခြေတို့ ကိုလဲ သိရမည်။

လုံခြုံရေးအစောင့်များအနေဖြင့် အောက်ပါတို့ ကြောင့်ဖြစ်သော အန္တရာယ်တို့ ကို သိရမည်။

- လူထုအပေါ်ကျူးလွန်သော ရာဇဝတ်မှုဖြစ်ပါက ဖြစ်ပျက်မှုနဲ့ ပတ်သတ်တာကို မှတ်သားပြီး ရဲကို ပေးရမည်။
- ပစ္စည်းအပေါ်ကျူးလွန်သောရာဇဝတ်မှုဖြစ်ပါ ခိုးရန်အားထုတ်မှု၊ ချိုးဖောက်ဝင်ရောက်ရန်အားထုတ်မှု စသည်တို့ ကို မှတ်သားကာကွယ်ရန်လိုအပ်ပါ။
- နည်းပညာလုပ်ငန်းများတွင် နည်းပညာကိုခိုးယူခြင်းလဲရှိ၏။ ထိုအခါ အကောင်းဆုံးကာကွယ်မှုကို ပေးရမည်။ မီးရှို့ ခြင်းဖြစ်ပါက လူကိုကာကွယ်ခြင်းသည် ပစ္စည်းကိုကာကွယ်တာထက် ပိုမိုအရေးကြီးကြောင်း သိရမည်။

- အလုပ်သမားဆန္ဒပြခြင်း၊ ပြည်သူ့ဆန္ဒပြခြင်းများတွင် သူတို့ ၏တာဝန်များကို နားလည်ရမည်။
- ဗုံးဒဏ်ခံခြောက်ခြင်းတွင် ရဲကို လိုအပ်သောအချက်အလက်ပေးရမည်။
- မတော်တဆဖြစ်ပျက်မှုများတွင်လည်း အလုပ်ဌာနကို စနစ်တကျကယ်ထုတ်ရန်၊ ရဲ စုံစမ်းသူများအတွက် ခြေရာလက်ရာမပျက်စေရန်၊ အထောက်အထားများ မပျောက်မပျက်အောင် ထိန်းသိမ်းရန်။
- မီး၊ လေ၊ ရေ၊ လျှပ်စစ်တို့ ဖြစ်ပါက အရေးပေါ်ကယ်ထုတ်ရေးနည်းလမ်းများ သိရှိရမည်။ အခြေအနေဖြစ်ပေါ်မှုကို သိထားရမည်။

IP

- သက်ဆိုင်သူများကို အထောက်အထား စစ်ဆေးပြီး ဝင်ခွင့်ပြုရမည်။
- အရေးပေါ်ဖုန်းနံပါတ်များကိုလဲ သိထားရမည်။

Access Control

- လူများကို သတိထားရန်၊ IP card/ Badge/ Finger print များစစ်သော စနစ်များကို သိရန်၊ Key/Lock ထိန်းသိမ်းရန်၊ Ticket Machine ID Checker တို့ နှင့်ပတ်သက်၍ပဟုသုတရှိရန်လိုအပ်ပါ။
- Siteမှပစ္စည်းများယူသွားခြင်းနှင့်ပတ်သက်၍လည်း စနစ်အကျဆုံးလမ်းစဉ်ကို လိုက်နာကျင့်သုံးကာကွယ်ရန် လိုအပ်သည်။

- အရေးပေါ်သတိပေးခေါင်းလောင်းပေါ်လာပါက လူများကို သတိပေးရန် ရဲကို အကြောင်းကြားရန် လိုအပ်ပါသည်။
- မီးလောင်မှုကိုဖြစ်စေသောအရာများကို ကြိုတင်ကာကွယ်ပေးရန်လည်း လိုအပ်ပါသည်။
အရေးပေါ်ထွက်ပေါက်များကို သိထားပြီး လိုအပ်သလို လမ်းညွှန်ပေးနိုင်ရမည်။
မီးသတ်အချက်ပေးကိရိယာများ၊ မီးသတ်ကိရိယာများ၏ အခြေအနေကို သိရမည်။
- Traffic Control ကားရပ်နားရန်နေရာများ သတ်မှတ်ထားရှိမှုတို့ကို သိရမည်။ လိုသလို ထိန်းသိမ်းပေးရမည်။
- ပျောက်ဆုံး၊ ပြန်တွေ့ကြောင်း အကြောင်းအရာတို့ကို စနစ်တကျသိမ်းဆည်းရမည်။ အရာဝတ္ထု၏ ပုံပန်းသဏ္ဍာန် အချက်အလက်တို့ကို မှတ်သားရမည်။ ၎င်းပစ္စည်းကို ပြန်ပေးသောအခါ ဆိုင်းထိုးရယူရမည်။
- စောင့်ကြပ်သောနေရာ၏ အဓိက မီးခလုတ်၊ ရေ၊ ဓါတ်ငွေ့ ၊ အဖွင့်အပိတ်ကိရိယာများတို့ကို သိထားရမည်ဖြစ်သလို အရေးပေါ်ခလုတ်ကို လိုသလို ဖွင့်ပိတ် ပေးနိုင်ရမည်။

Security of Information

Guess Control – အဝင်အထွက် အတွက် ထိန်းသိမ်းခြင်း၊ ကားကိုမှတ်သားခြင်း၊ ပါမစ်စစ်ဆေးခြင်း ပြုလုပ်ရမည်။ ဧည့်သည်နဲ့ ပတ်သက်သော အချက်အလက်များ မှတ်သားကာ visitor pass ထုတ်ပေးရမည်။

Confidentiality

အရေးပါသောအချက်များကို မှတ်သားသိမ်းဆည်းရမည်။

Top secret/ secret/ confidential/ restricted

Computer Crime

Password/special code များ ခိုးခြင်း၊ Private Information များဖြန့်ခြင်း၊ ဖိုင်များပြောင်းလဲခြင်း၊ ကုမ္ပဏီအတွင်း၊ အပြင်မှလူများ ပါဝင်နိုင်ခြင်း။ ကန့် သတ်နေရာများကို လူများဖြတ်သန်းမှာကိုစောင့်ကြပ်ကာ အရေးပါသောအချက်အလက်များ ရယူမသွားအောင် ကာကွယ်ရမည်။

အောက်ပါတို့ကို သတိထားရမည်။

- ကုမ္ပဏီကိုစိတ်ဆိုးသောသူများ၊ အလုပ်ဖြုတ်ခံရသူများ။
- Passcode စာလုံးများကို အလွယ်တကူမြင်နိုင်အောင်ထားခြင်း။
- သူများကွန်ပျူတာကို အသုံးပြုခြင်း။
- အိမ်မှာ အလုပ်လုပ်ပြီး အချိန်မတော် မမျှော်လင့်ချိန် ရောက်လာသောသူများ။
- စောစောရောက်လာ၊ နောက်ကျမှ ပြန်သော်လည်း ကုမ္ပဏီအလုပ် သိပ်မလုပ်သူများ။
- လျှို့ဝှက်သင့်တာတွေကို လွတ်လပ်စွာပြောနေသူများ။
- Computer crime ဖြစ်ပါက သတိထားမှတ်သားကာ သတင်းပို့ ရမည်။
- အလုပ်နေရာ အနေအထား၊ ရှိနေသာပစ္စည်းများတို့ ကို သိထားကာ အရေးပေါ်ပါက ချက်ချင်းပါဝင်ကူညီဆောင်ရွက်နိုင်ရမည်။

- Fixed post/ patrol လှည့်လည်ရမယ်။ စောင့်ကြပ်ပတ္တရောင်လှည့်ခြင်းတို့ ကို လိုသလိုပြုရမည်။
- အော်ဒါနဲ့ ပတ်သက်ပြီး အချက်အလက်၊ ခေါင်းစဉ်၊ ဖုန်းနံပါတ်များ ပါရမည်။ ဘာကိုစောင့်ရမည်၊ ဘာလုပ်ရမည် ပါရမည်။ အစီရင်ခံစာရေးခြင်း၊ ကန့် သတ်နေရာများ စသည်တို့ လဲ ပါဝင်ရမည်။

Employee များပဲခွင့်ပြုပါက အဲ့ဒါနဲ့ ပတ်သက်ပြီး အထောက်အထား၊ ဓါတ်ပုံများစစ်ထားရမည်။

- အဆောက်အဦးကာကွယ်မှု။
- ဝင်ရောက်မှုထိန်းချုပ်မှု။
- အရေးပေါ်အချက်ပေးကိရိယာများ။
- မီးဘေးကာကွယ်မှုကိရိယာများ။
- အရေးပေါ်စနစ်များ။
- သူနိုးကာကွယ်ခြင်း။
- မတော်တဆမှုအန္တရာယ်ကာကွယ်မှု။
- စည်းကမ်းများ၊ ပေါ်လစီများလိုက်နာမှု။

- အဆောက်အဦးရှိအရာများ၊ နေထိုင်သူများ၊ ဧည့်သည်များကို ကာကွယ်ခြင်း။
- Site အဝင်အထွက်လုံခြုံမှုနှင့် ပတ်သက်သောစည်းကမ်းများ။
- လမ်းလျှောက်ဝင်သူများ၊ ကားများကို လမ်းညွှန်ခြင်း။
- အထူးအမိန့် များ။
- လာရောက်သူများကို သတ်မှတ်ချက်နှင့်အညီ စစ်ဆေးခြင်း။
- အထုပ်အပိုးများ၊ ယာဉ်များကို ရှာဖွေစစ်ဆေးခြင်း။
- Site သို့ လူ၊ ကား၊ ပစ္စည်းများဝင်ရောက်မှုကို စစ်ခြင်း။
- အန္တရာယ်စိစစ်ခြင်း။
- ဝင်လာသူများ၊ လူများ ယာဉ်များကို မှတ်သားခြင်း၊ သတင်းပို့ ခြင်း။

- လုံခြုံရေးအစောင့်များအနေဖြင့် စည်းကမ်းစနစ်ရှိရမည်။ ရိုးသားရမည်။ ပြည်သူများနှင့်ဆက်သွယ်နိုင်ရမည်။

- စောင့်ကြည့်နားထောင်ခြင်း၊ ပြောဆိုခြင်း၊ မေးမြန်းခြင်း၊ မေးခွန်းထုတ်ခြင်း၊ ခက်ခဲသော ဒေါသဖြစ်နေသောသူများနှင့်ပတ်သက်ဆက်ဆံခြင်းတွင် ထိရောက်သော ဆက်သွယ်မှုကို သုံးရမည်။
- အကြားအာရုံချို့ တဲ့သူများ၊ အမြင်အာရုံချို့ တဲ့သူများ၊ မသန်စွမ်းသူများ၊ ဘာသာစကားအခက်အခဲရှိသူများ၊ အိုမင်းသူများ၊ ကလေးများ၊ အရူးများဖြင့် ဆက်သွယ်ရာတွင် အထူးစနစ်သုံးရမည်။
- ရိုးသားရမည်၊ Ethic လိုက်နာရမည်။ လူအများလိုအပ်ချက်ကို သိရမည်။ ဥပဒေနားလည်ရမည်။ အလုပ်နှင့် ပေါ်လစီများနားလည်ရမည်။ အရေးပေါ်ချိန်တွင် ဆောက်တည်ရာမရ မဖြစ်ရ။ လိုအပ်တာကို လျင်မြန်စွာဖြည့်ဆည်းပေးရမည်။ သန့်ရှင်းသပ်ရပ်မှုရှိနေရမည်။ Well fitted ဖြစ်ရမည်။ လူတွေနဲ့ ဆက်ဆံရာတွင် အသံအနေအထား အရေးကြီး၏။
- အတင်းဝင်လိုပါက အပေါက်ဝကိုကျောပေးရပ်ကာ လက်ပိုက်ပြီး ခြေထောက်ကို မြဲမြံစွာရပ်ရမည်။ သင့်တော်သော facial expression ပြုရမည်။
 - ပြည်သူနှင့်ဆက်ဆံရာတွင် ယဉ်ကျေးရမည်။ ကျွမ်းကျင်ပါးနပ်ရမည်။ ဒေါသဖြစ်စိတ်မရှည်တာမပြုရ။ Open-minded ရှိရမည်။ စီးပွားရေးဆန်ဆန်ဖြစ်ရမည် သိပ်ပြီး သူငယ်ချင်း မဆန်ရ။ စိတ်မပျော့ရ။ အချက်အလက်များကို သုံးသပ်ရာတွင် open-minded ရှိရမည်။ ထိန်းချုပ်မရသော အချက်အလက်များကို မငြင်းရ။ Mr., Mrs., Sir သုံးရမည်။ အကြံကို မကမ်းလှမ်းရ။ မစော်ကားရ။ Please, Thank you ပြောရမည်။ လုံးဝမလွှဲသာမှသာ Physical force သုံးရမည်။
 - ကိုယ့်ကိုယ်ကို သိပ်ခက်ခဲတင်းမာသည့်ပုံ မပေါ်စေရ။
 - ဘာလုပ်လုပ်နဲ့နဲ့လုပ်သူတွေ၊ ဗဟုသုတမရှိသူတွေ၊ အလုပ်ကိုစိတ်မဝင်စားသူတွေ မဖြစ်ရ။
 - ဖော်ရွေရမည်။ စိတ်ချမှရှိရမည်။ အေးချမ်းရမည်။ နည်းပရိယာယ်ရှိရမည်။ ထိန်းချုပ်နိုင်ရမည်။ စိတ်ဝင်စားရမည်။ စိတ်ချတိကျရမည်။
 - သံသယထားနေမှ၊ မဟုတ်တာကြံစည်မှ၊ ဒေါသထွက်မှ၊ အယုံအကြည်မရှိမှ၊ ခွဲခြားမှ၊ ဂုဏ်ယူမှုမရှိမှ၊ ပျော့ပြောင်းမလွယ်မှ၊ အာဏာအလွှဲသုံးမှ၊ မဝေဖန်ခံနိုင်မှများ ဖြစ်တတ်၏။
- အများပြည်သူနှင့် ဆက်ဆံတတ်အောင် လေ့ကျင့်ရမည်။ ဖုန်းကိုင်ခြင်းတွင်လည်း မိမိနာမည်၊ ရာထူးကို

ပုံမှန်အသံဖြင့် ပြောဆိုရမည်။ Access control လုပ်သူလဲ ဖြစ်၏။ အဝတ်အစားသပ်ရပ်စွာဝတ်မှု ကြီးပွားမှုကို အရေးကြီး၏။ ဆက်သွယ်ရေးလဲကောင်းရမည်။

- Page 101/102 - လူလူခြင်း ဆက်သွယ်နှုန်းများ (Private Investigator Security Guard)
- Media နဲ့ ဆက်ဆံရာတွင် မိမိအမြင်မပြောရ၊ မှတ်ချက်မပြုရ၊ လက်ဆောင်လက်မခံသင့်။
- Customer လိုအပ်ချက်လဲ ဖြည့်ဆည်းပေးရမည်။
- စကားပြောသူကို ကြည့်ရမည်။ ဝါကျရှင်းလင်းစွာပြောရမည်။ နားမလည်ရင် ပြန်ပြောရမည်။
- မျက်မမြင်များ၊ မသန်စွမ်းသူများနဲ့ ဆက်ဆံပုံ (page 112/113)
- Page 117 – Do/Don't
- အရူးများနဲ့ဆက်ဆံပုံ (page 118/119/124)

Communication

Radio – VHF/ UHF (VHF = Long Range/ UHF = Short Range)

TEN CODE

အလုပ်နဲ့ ပတ်သက်တာပဲ ပြောရမည်။ Chat မလုပ်သင့်။

Crowd Control

Crowd/ ဆန္ဒပြခြင်း/ အဓိကရုဏ်းဖြစ်ခြင်း/ သဘာဝဘေးအန္တရာယ်ဆိုက်ရောက်ခြင်းတို့ တွင် လူအုပ်ကို ထိန်းရမည်။

Crowd

Security – အုပ်ထဲဝင်မှ လုံခြုံမှုပြုလုပ်ခြင်း။

Suggestion - အခြားသူတွေတိုက်တွန်းတာ လက်ခံခြင်း။

Acceptance- လက်ခံခြင်း။

Loss Identity - မိမိတို့ ID ဖြင့် မဖမ်းနိုင်ဟုထင်ခြင်း။

Release Emotion - စိတ်ထဲရှိသလိုလုပ်ခြင်း။

- Acquisitive – ရယူလိုသော။
- Expressive – ဖော်ပြလိုသော။
- Spectator – စိတ်ဝင်စားသော။
- Sightseer – စပ်စုတာ။
- Hostile - ခံစားချက်ကို ပေါက်ကွဲပြတာ။

Control

- ပြဿနာအစပျိုးသူကို လူအုပ်မများလာမှီ ဖယ်ရှားခြင်း။
- လူအုပ်ကို အစိတ်အပိုင်းများသို့ ခွဲခြမ်းခြင်း။
- ခေါင်းဆောင်ကို ဖယ်ရှားခြင်း။
- စိတ်ဝင်စားချက် အာရုံလွှဲခြင်း။
- လူအုပ်အစွန့်ရှိုသူများကို ဖမ်းခြင်း။
- အများလက်ခံထားသော ခေါင်းဆောင်ကိုသုံးခြင်း။
- ကစဉ့်ကလျားမဖြစ်အောင် Loud speaker နဲ့ လမ်းညွှန်ရမည်။
- ထွက်ပြေးသူများ ၊ သူတို့ ကစဉ့်ကလျားဖြစ်နေချိန်သည် အရေးအကြီးဆုံးအချိန်ဖြစ်၏။

ဆန္ဒပြခြင်း

- Right/ Property of citizen ကို ကာကွယ်ရမည်။
- Security အကိုင်အတွယ်မှားရင် ငြိမ်းချမ်းမှုကနေ အဓိကရုဏ်းဖြစ်စေမှ၊ ညီမျှမှု၊ ကြားနေမှ၊ မလိုပဲ force မသုံးရ။
- Order ကို စနစ်တကျ ဖြစ်စေရမည်။
- Crowd မှာ အဓိကလှုံ့ဆော်နေသူတွေကို ချည်းကပ်ရမည်။
- အဲ့ဒီသူတွေကို Crowd ကို ထိန်းသိမ်းခိုင်းရမည်။ မဟုတ်ပါက အဲ့ဒီခေါင်းဆောင်တွေကို ဖမ်းရမည်။

Media

- Site Manager သို့ လွှဲပေးရမည်။ ကိုယ့်အမြင်မပြောရ။
- No comment/ answer ကို ပြန်မကောက်စေရ။
- Legal system use of force ကို သက်ဆိုင်ရာ ဥပဒေနားလည်ရမည်။
- Common law/ Commercial law/ Power of Arrest တို့ နားလည်ရမည်။

Access Control

- Minimum – Law မလိုက်နာသူကလွဲပြီး ကျန်သူတွေပေးဝင်၏။
- Medium – office/ residential access
- Maximum – military complex/ Law/ software company
- ၎င်းတို့ကို အစောင့်နဲ့ Alarm ၊ ခုပေါင်းပြီး ကာကွယ်ခြင်း။
- Escalator/ Elevator operation ကိုလဲ supervise ပြုရန်။

Building Protection

First Line - Property Control Mechanism at outside perimeter

Area System – Inner Perimeter ကို ကာကွယ်၏။

Point of spot system – third line, Bank / Painting – Art/ museum, sensor attached

Force/ wall gate opening

Infrared beam camera lighting/

Control

- Personal recognition
- ID
- Special passes
- Key/ Touch Key pad/ ID card tag proximity card/ Biometric identification
- Radiofrequency Identification
- Key locking system/ master key
- Sub-master key/ Timed lock/ Ticked machine
 ၎င်းတို့ ၏ အားနည်းချက်ကိုလဲ သိရန်။

Material Access

Delivery dock, log book, special form, ကားနံပါတ်, ဒရိုင်ဘာနံပါတ်, ခွင့်ပြုချက်, seal, verification ရှာဖွေမှု ပြုရမည်။

Computer security - ခိုးယူမှု၊ Product ခိုးယူမှု။

Software privacy/ ကုမ္ပဏီဝင်များသုံးတာနဲ့ ပတ်သက်လို့ ဆွေးနွေးရန်လိုအပ်၏။

Virus

Security Check/ Search

သတ်မှတ်ထားသော check/ search rule များကို အသိပေးထားရမည်။ ၎င်းသတ်မှတ်ချက်နဲ့ အညီ ရှာဖွေရမည်။

Alarm

Intrusion/ Fire/ Smoke/ Toxic/ Temperature/ Humidity/ Earth Breakdown/ Water level/ Sensor/ Transmitter/ Control panel

Page 291 ၎င်းတို့ အလုပ်လုပ်ပုံကိုလဲ သိရန်။

Traffic Control

- Interaction သည် safe ဖြစ်ရမည်။
- လာမယ့်ကားကို မျက်နှာမူပါ။ ဒရိုင်ဘာကို ကြည့်ပြီး လက်ပြပါ။ ဒရိုင်ဘာ ကိုယ့်ကို မြင်ပါစေ။ ရွှေ့သည်ထိ ပြပါ။
သင့်တော်သော section ကို အရင်ရွှေ့ ပါစေ။ လမ်းကူးသူများတွက်လဲ အချိန်ပေးရန်၊ အရေးပေါ်ကားများကို ဦးစားပေးရန်။

Traffic Violation

အန္တရာယ်ရှိစေသလား / ပါဝင်သူတို့ ကို ID စစ်ရန်။
 အထောက်အထား သိပြီးရန်။ မှတ်သားရန်။ ကားနံပါတ်။ နေရာ
 ဖြစ်ပွားမှ အသေးစိတ်
 Police အရေးပါသော ဖြစ်ရပ်များ Hit a Run/ Tow truc / Unlicensed/ Injury/ Death

Accident report ရေးသားရန်

- ဖြစ်ပွားပုံ / ပါဝင်သူ / ဒဏ်ရာရမှု/ ပျက်စီးမှု စသည်တို့ ကို တင်ပြရမည်။

Observing - ကြည့်ခြင်း၊

မှတ်သားခြင်း/ ပြန်လည်ဖော်ဆောင်ခြင်းတို့ ကို တရားရုံးတွက် တင်ပြရမည်။
 သတိထားခြင်း/ ဘာသာပြန်ခြင်း/ ပြန်လည်ဖော်ဆောင်ခြင်းတို့ အရေးကြီး၏။
 မှတ်မိခြင်း/ စူးစိုက်ခြင်း/ ဆက်နွယ်တာတွေ သိခြင်း။ ထပ်ဖန်တလဲလဲ ပြုခြင်း။
 အထိအတွေ့ / အသံ အနံ့ အရသာမျက်မြင်
 အကွာအဝေး/ အရွယ်/ မီးအလင်းရောင်/ အကြား အသံ
 အများအစား/ အသံထွက်သော ပစ္စည်းများ အနံ့/ အရသာ/ အထိအတွေ့ မှတ်သားမှ။

Page 350

Page 351 လူမျက်နှာကို ကြည့်ပြီး မှတ်သားမှုများ။

Page 532 Body မှတ်သားမှုများ

အဲ့ဒါတွေကို မှတ်စုရေးပါ

Note ကို ၂ မျိုးမထားသင့်/ မှင်နဲ့ ထည့်သင့်၏

- အချိန်
- ဖြစ်ပွားမှ သဘောသဘာဝ
- အမည်၊ လိပ်စာ
- ပုံများ
- ဘယ်သူ့ ထံက အထောက်အထားတွေ သနည်း။
- ဘယ်နေရာကလဲ/ ဘယ်အချိန်လဲ
- ဘယ်ကိုစွန့် ပစ်သလဲ
- Statement အကျဉ်းချုပ်

- ပါဝင်သူများအမည်
- ပါဝင်သူများရှင်းလင်းတင်ဖော်ပြချက်
- Property ရှင်လင်းချက်
- ရာသီဥတုအခြေအနေ
- အမြင်/ တွေ့ ရှိချက်/ အချိန်

Report – organized/ clear/ legible/ compute/ accurate/ proofread

ဘယ်သူတွေ ပါသလဲ။ ဘာဖြစ်သေးလဲ။ ဘယ်လိုအထောက်အထားလဲ။ ဘယ်အချိန်မှာ ဖြစ်သလဲ။ ဘယ်နေရာလဲ။ ဘာကြောင့်ဖြစ်သလဲ။ ဘယ်လိုဖြစ်သလဲ။

Report format

မှတ်သားသည်။ တွေ့ မြင်ရသည် စသည်ဖြင့်ရေးပါ
ဖြစ်ပျက်သောနေ့စွဲ၊ နေရာပါဝင်ပါစေ။ လူနာမည် ပါဝင်ပါစေ။

သက်သေခံပစ္စည်း

တိုက်ရိုက် - သက်သေခံ/ မျက်မြင်သက်သေက ပြောပြခြင်း။

အချက်အလက်မူတည်သော သက်သေခံ

မီးနဲ့ ထိုးတာ တိုက်ခိုက်တာဖြစ်တာ - တိုက်ရိုက်

လူဘေးမှာ မီးတွေ တာ အချက်အလက်ကို မူတည်သော သက်သေ

ဝန်ခံချက်။ အထောက်အထား စာရွက်စာတမ်း

Film/ video/ book/ card/ sound record

တကယ့်သက်သေခံ - တရားရုံးကို တင်ပြတာတွေ

Truce Evidence - တင်ပြချက်ပြောပြတာ

သက်သေခံပြုရန်ကျမ်းကျိန်ရမည်။

သက်သေခံပစ္စည်း စုဆောင်းခြင်း။ မှတ်တမ်းတင်ခြင်း။ သိမ်းဆည်းခြင်း ပြုရမည်။

ရဲကိုစောင့်ချိန်တွင် - ဆေးဝါးကုသမှုပြုရန်။ မှတ်သားရန်။ ပုံဆွဲရန်။ သက်သေအမည်မှတ်သားရန်။

သံသယရှိသူတွေ ပုံသဏ္ဍာန်ပါဝင်စေရန်။ ဘယ်သူမှဝင်နိုင်အောင် အရံအထားပြုရန်။ ကာကွယ်မှုပြုရန်။

မီးသတ်၊ သူနာပြုတွေကို စောင့်ခေါ်လာရန်။ မူလအနေအထားမှ ပြောင်းလဲတာတွေ မှတ်သားရန်။

ရဲ ရောက်လာပါက အုပ်ချုပ်သူကို လွှဲပေးရန်။ မှတ်စုကို ပြည့်စုံအောင်လုပ်ရန်။

ရဲလိုတာကို ကူညီရန်။ ပုံမှန်တာဝန် ဆက်ယူရန်။

တရားရုံးမတက်မှီ မှတ်စုများကို ပြန်ပြီး review လုပ်ပါ။

ဖြစ်ပွားမှုကို ပြန်ပြောင်းသိမှတ်ပါ။

Defense ရှေ့ နေက မေးတာတွေကို ဖြေရန် အဝတ်အစား စမတ်ကျကျဝတ်ရန်။ အချိန်မီရောက်ရန်။

တရားရုံးမှာပြောသောအခါ မတ်မတ်ရပ်ရန်။ လက်မထောက်ရန်။ မေးသူကို ကြည့်ဖြေရန်။ ရှင်းလင်းစွာပြောရန်။

Court မှာ ပြုလုပ်ရမှုများ page 385/386

Fire

မီးလောင်တာကိုသိရန်။

မီးသတ်ပစ္စည်းသုံး ငြိမ်းသတ်ရန်။

မီးအန္တရာယ်ကယ်ဆယ်ရေးလမ်းစဉ် လိုက်နာရန်။

မီးငြိမ်းစနစ် မီးလျော့စေသောစနစ်များ သိထားရန်။

Fire safety rule လိုက်နာရန်။

Explosive/ House keeping သိထားရန်။

ရိုး မီးမပြုနိုင်အောင် ကာကွယ်ရန်။

ရိုး မီးဖြစ်ပါက မထိတွေ့ နဲ့

ရဲလာသည်အထိ ရွှေ့ရာလက်ရာမပျက်ထားပါ။

မီးသတ်ပစ္စည်းများအကြောင်းသိထားရန်။ သုံးတတ်ရန်။

Page 410

Bomb Threat

Before Threat

ဘာကြောင့် bomb threat လုပ်သလဲ

Drawing Bomb threat ပုံစံဖြည့်ပါ

After

Evacuate/ Search / သံသယဖြစ်တာတွေ ရှာဖွေပါ/ ကယ်ထုတ်ပါ/ ရှာဖွေပါ။

Evacuation

- အန္တရာယ်ရှိတာအကုန် ရပ်ပစ်ရန်။
- မသန်စွမ်းသူတို့ ကိုကူညီရန်။
- တံခါးအားလုံးပိတ်ရန်။
- အနီးဆုံး exit မှထွက်ရန်။
- ဘယ်နေရာဘာဖြစ်တာဆိုတာ သိရန်။
- ဓာတ်လှေကားမသုံးရန်။
- Door အားလုံး unlock လုပ်ရန်။
- မဖွင့်ခင် မျက်နှာပြင်စမ်း ပူရင် မဖွင့်နဲ့ ။
- မီးခိုးဖုံးနေတဲ့အခန်း ဖြတ်မသွားနဲ့ ။
- သက်ဆိုင်ရာစုစည်းသောနေရာတွင် စုပါစေ။
- မီးသတ်လမ်းကြောင်းမပိတ်ဆို စေရ။

Patrol

Foot/ Vehicle/ Surveillance

Labor Dispute

Independent/ Professional manner ရှိရမည်။

ဘယ်ဘက်မှ မလိုက်သင့်။

- Trouble maker တွေကိုကြည့်ကာ ပုလိပ်တွေကို သတင်းပို့ ပါ။
- ဆန္ဒပြသူတွေကို အဆောက်အဦးထဲ ဝင်ခွင့်မပေးရ။
- နှစ်ဖက်ရင်ဆိုင်မှု မဖြစ်ရန် ကာကွယ်ရန်။
- ဖျက်ဆီးမှုတွေ ကာကွယ်ရန်။
- အစားထိုးဝန်ထမ်းတွေကို တိုက်ခိုက်မှုကို ကာကွယ်ပေးရန်။
- ရာဇဝတ်မှုဖြစ်က ရဲကို ခေါ်ရန်။
- စစ်ဆေး။ တားမြစ်။ သတင်းပို့ ရန်။

Gate Duty

Ticket line နဲ့ ဆန္ဒပြသူတို့ ဘာလုပ်သည်ကို သတင်းပို့ ရန်။

တံတိုင်းများအကာအရံများအခြေအနေကိုသတိထားစောင့်ကြည့်ရန်။

Safety

Gangs/gas – page 517/521

မေးခွန်းများ

- ၁) လုံခြုံရေးတာဝန်ယူမည့်သူများ ရှိရမည့် အရည်အချင်းများကို ရေးပါ။
- ၂) လုံခြုံရေးအစောင့်တို့၏တာဝန်များကို ရေးပါ။
- ၃) လူအုပ်ထိန်းခြင်းအကြောင်းရေးသားပါ။
- ၄) ကာကွယ်မှုကို ရေးပါ။
- ၅) Access control အကြောင်း ဖော်ပြပါ။
- ၆) Computer crime အကြောင်း ရေးသားပါ။
- ၇) ပြည်သူနဲ့ ဆက်ဆံရာတွင် ဘာလုပ်ဖို့ လိုသနည်း။
- ၈) ဆန္ဒပြခြင်းတွင် အစောင့်များဘာလုပ်ဖို့ လိုသနည်း။
- ၉) Building Protection စနစ်ရေးသားပါ။
- ၁၀) Alarm စနစ်အကြောင်းရေးသားပါ။
- ၁၁) Traffic control အကြောင်း ရေးသားပါ။
- ၁၂) သက်သေပစ္စည်း ကာကွယ်ရေးကို ရေးပါ။
- ၁၃) အရေးပေါ် အခြေအနေနဲ့ ပတ်သက်၍ လုပ်ဆောင်ရမည့်အရာများကို ရေးပါ။
- ၁၄) ဆန္ဒပြရာတွင် မည်သို့ လုပ်ဆောင်ရမည်နည်း။